

‘ផ្ទះទី ១៦ ខែឆ្នាំ ១៨៨៨ ព្រះអម្ចាស់បានប្រទានឲ្យឧញ្ញវិញ្ញាណនិមិត្តកម្មអំពីការ
រៀនរៀនយន្តការណ៍ទាំងឡាយនៃស្ថានសួគ៌។ ឧញ្ញវិញ្ញាណនិមិត្តកម្ម
នៃពេលវេលានៃព្រះអម្ចាស់បានបន្តទូលថា ‘ស្ថានសួគ៌’
ក្នុងការប្រទានទិសដៅដល់ការកត់ត្រាទុកដោយ Matthew, Mark, និង Luke នេះ
ទ្រង់មានន័យថា ស្ថានសួគ៌ពិតប្រាកដ ហើយនៃពេលវេលានៃទ្រង់មានបន្តទូលថា ‘ផែនដី’
ទ្រង់មានន័យថា ផែនដីពិតប្រាកដ។ អំណាចទាំងឡាយនៃស្ថានសួគ៌ គឺព្រះអាទិត្យ
ព្រះចន្ទ និងផ្កាយទាំងឡាយ។ ពួកវាគ្រប់គ្រងនៃក្នុងស្ថានសួគ៌។
អំណាចទាំងឡាយនៃផែនដី គឺអំណាចទាំងឡាយដល់គ្រប់គ្រងលើផែនដី។
អំណាចទាំងឡាយនៃស្ថានសួគ៌ នឹងគ្រប់គ្រងយន្តការដោយព្រះសូរសៀងរបស់ព្រះ។
បន្ទាប់មក ព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងឡាយ
នឹងគ្រប់គ្រងលើផែនដីពីទីកន្លែងរបស់ពួកវា។ ពួកវាមិននឹងរលាយហាត់ទៅទេ
ប៉ុន្តែនឹងគ្រប់គ្រងយន្តការដោយព្រះសូរសៀងរបស់ព្រះ។

“Amafu amnyama, asindayo enyuka, eshayisana wodwa. Umkhathi wahlukana wagoqeka wabuyela emuva; khona-ke sakwazi ukubheka phezu ngesikhala esivulekileyo e-Orion, lapho kwavela khona izwi likaNkulunkulu. UMuzi Ongewe uyakwehla ngalelo sikhala esivulekileyo. Ngabona ukuthi amandla omhlaba manje ayazanyazanyiswa nokuthi izenzakalo ziza ngokulandelana. Impi, namahemuhemu empi, inkemba, indlala, nesifo esiwumshayabhuqe kuqala yikho okuzanyazanyisa amandla omhlaba; bese izwi likaNkulunkulu lizazanyazanyisa ilanga, inyanga, nezinkanyezi, kanye nalo mhlaba futhi. Ngabona ukuthi ukuzanyazanyiswa kwamandla eYurophu akusikho, njengokuba abanye befundisa, ukuzanyazanyiswa kwamandla ezulu, kodwa kuyikuzanyazanyiswa kwezizwe ezithukuthele.” Early Writings, 41.

Go reketlega ga magodimo mo go Matheo, Mareko le Baebele ya Luka go emela go reketlega ga mebuso e e laolang magodimo, jaaka go tshwantshreditswe ke letsatsi, ngwedi le dinaledi. Mebuso eno yotlhe ya legodimo e ne ya reketlisiwa, mme ya tsala “ditshupo,” tse di neng tsa bula tsela le go itsise motsamao wa moengele wa ntlha. Mebuso eo ya legodimo e tla reketlisiwa gape mo nakong ya motsamao wa moengele wa boraro. Mme mo motsamaong wa moengele wa boraro, mebuso ya lefatshe le yone e tla reketlisiwa. Mebuso ya lefatshe ke mebuso e e laolang lefatshe. Ka Lwetse 11, 2001, mebuso ya lefatshe, e seng ya legodimo, e ne ya reketlisiwa.

“ဗြိတိသျှလူမျိုးတို့သည် လိုင်းလုံးကိန်းဖြင့် သုတ်သင်ဖယ်ရှားခံရမည်ဟု ငါကပြောခဲ့သော စကားသည် ယခုရောက်လာသလော။ ဤသို့သော စကားကို ငါ မည်သည့်အခါမျှ မပြောခဲ့ဖူး။ ထိုမျိုး အထပ်တစ်ထပ်အပေါ် တစ်ထပ်တိုး၍ မငြိမ်းသော အဆောက်အအုံကိန်းများ တည်ဆောက်လျက်ရှိသည်ကို ငါကညွှန်ရှုစဉ် ‘ထာဝရဘုရားသည် မကြီးပြန်ဘဲ အလွန်တုန်လှုပ်စေရန် ထမမြှောက်တင်မှုသောအခါ အဘယ်မျှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်များ ဖြစ်ပေါ်လိမ့်မည်နည်း။ ထိုအခါ ဗျာဒိတ်ကျမ်း ၁၈:၁-၃ ၏ စကားများသည် ပည့်စုံလာလိမ့်မည်’ ဟု ငါပြောခဲ့သည်။ ဗျာဒိတ်ကျမ်း အခန်း ၁၈ တစ်ခန်းလုံးသည် မကြီးပြန်အပေါ်သို့ ကျရောက်လာမည့် အရာများအတွက် သတိပေးချက်တစ်ရပ်ဖြစ်သည်။ သို့ရာတွင် နယူးယောက်အပေါ်သို့ အဘယ်အရာ ကျရောက်လာမည်နှင့် စပ်လျဉ်း၍ အထူးသဖြင့် ငါရရှိထားသော အလင်းမရှိ။ သို့သော် တစ်နေ့နေ့တွင် ထိုမျိုး အဆောက်အအုံကိန်းများသည် ဘုရားသခင်၏ တန်ခိုးတော် လှည့်လည်၍ လှန်လှေတင်မှုခင်းအားဖြင့် ပစ်ချဖျက်ဆီးခံရမည်ကို ငါသိသည်။ ငါ့အား ပေးထားသော အလင်းအရ ဖျက်ဆီးခင်းသည် လောက၌ ရှိနေသည်ကို ငါသိသည်။ ထာဝရဘုရားထံမှ စကားတစ်ခွန်းသာဖြစ်စေ၊ ကိုယ်တော်၏ အားကိုးသော တန်ခိုးတော်၏ ထိတွေ့မှုတစ်ချက်သာဖြစ်စေ၊ ဤကိစ္စအားထုထည်သော အဆောက်အအုံများသည် ပျက်ကွဲလိမ့်မည်။ ငါတို့ မစိတ်ကူးနိုင်လောက်သော ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်များ ဖြစ်ပေါ်လာလိမ့်မည်။” Review and Herald, July 5, 1906.

Dalam sejarah kaum Millerit, salah satu tanda yang dicatat oleh Lukas ialah “kesesakan bangsa-bangsa.” Bangsa-bangsa melambangkan kuasa-kuasa yang memerintah bumi, dan pada 11 September 2001, setiap bangsa di bumi digoncangkan ketika Malapetaka yang ketiga memasuki sejarah nubuatan. Goncangan duniawi itu dilambangkan dalam Lukas dua puluh satu, tetapi bukan melalui ungkapan alkitabiah tentang goncangan kuasa-kuasa bumi. Ia dilambangkan oleh frasa, “kesesakan bangsa-bangsa,” sebagaimana yang ditimpakan ke atas bangsa-bangsa di dunia ketika bangunan-bangunan besar di New York dijatuhkan. “Kesesakan bangsa-bangsa” dalam Lukas ialah goncangan kuasa-kuasa bumi, dan hal itu telah digenapi dalam sejarah kaum Millerit.

“Ndzi vone leswaku matimba ya misava sweswi ma le ku tsekatsekisweni, ni leswaku swiendlakalo swi ta hi ku landzelana. Nyimpi, ni timhaka ta nyimpi, banga, ndlala, ni ntungu, swona swi rhanga hi ku tsekatsekisa matimba ya misava; kutani rito ra Xikwembu ri ta tsekatsekisa dyambu, n’weti, ni tinyeleti, ni misava leyi na yona. Ndzi vone leswaku ku tsekatsekisiwa ka matimba eYuropha a hi kona, hilaha van’wana va dyondzisaka hakona, ku tsekatsekisiwa ka matimba ya matilo, kambe i ku tsekatsekisiwa ka matiko lama hlundzukeke.” Early Writings, 41.

“Перзегеан улусуд-ун күчи-н доргон болгақан,” гэдэг нь “йирэ-үн күчи-н” доргосон хэрэг мөн; энээни Адвентизм-ун эхин түүхэ-дэ “Европа-дахи күчи-н” доргон болхоноор жэшээлэн харуулхан байна. Урия Смит 1838 ондо Европа-дахи күчи-е юу доргожо байһые тодорхойлһон байна.

“Sebagaimana tempoh nubuat sangkakala [keenam] ini bermula dengan penyerahan kuasa secara sukarela ke dalam tangan orang Turki oleh maharaja Kristian di Timur, demikian juga kita boleh dengan wajar menyimpulkan bahawa pengakhirannya akan ditandai oleh penyerahan kuasa itu secara sukarela oleh Sultan Turki kembali ke dalam tangan orang Kristian. Pada tahun 1838 Turki terlibat dalam peperangan dengan Mesir. Pihak Mesir kelihatan berpotensi untuk menumbangkan kuasa Turki. Bagi mencegah hal ini, empat kuasa besar Eropah, England, Russia, Austria, dan Prussia, campur tangan untuk mempertahankan kerajaan Turki. Turki menerima campur tangan mereka. Suatu persidangan telah diadakan di London, di mana suatu ultimatum telah dirangka untuk disampaikan kepada Mehemet Ali, Pacha Mesir. Jelaslah bahawa apabila ultimatum ini diletakkan ke dalam tangan Mehemet, nasib Empayar Uthmaniyyah pada hakikatnya akan diletakkan ke dalam tangan kuasa-kuasa Kristian di Eropah. Ultimatum ini telah diletakkan ke dalam tangan Mehemet pada hari ke-11 bulan Ogos 1840! dan pada hari itu juga Sultan telah menyampaikan suatu nota kepada para duta empat kuasa tersebut, dengan menanyakan apakah yang harus dilakukan sekiranya Mehemet enggan mematuhi syarat-syarat yang telah mereka kemukakan. Jawapannya ialah bahawa baginda tidak perlu merasa cemas tentang sebarang kemungkinan yang mungkin timbul; kerana mereka telah membuat persediaan bagi hal itu. Tempoh nubuat itu pun berakhir, dan pada hari itu juga penguasaan atas urusan-urusan Mohammedan berpindah ke dalam tangan orang Kristian, sama seperti penguasaan atas urusan-urusan Kristian telah berpindah ke dalam tangan orang Mohammedan 391 tahun dan 15 hari sebelumnya. Demikianlah celaka kedua berakhir, dan sangkakala keenam pun berhenti berbunyi.” Uriah Smith, Synopsis of Present Truth, 218.

Islam bagi Sengsara yang kedua telah melampaui puncak kekuasaannya, yang menurut firman Tuhan akan berlanjut selama tiga ratus sembilan puluh satu tahun dan lima belas hari. Namun, pada dasawarsa 1830-an Mesir sedang berusaha untuk menegakkan kembali suatu kekhalifahan di Mesir dengan tujuan melanjutkan jihad besar kedua dalam sejarah Muslim. Kemungkinan terjadinya lebih banyak peperangan Islam membuat kuasa-kuasa Eropa gemetar karena ketakutan. Selama beberapa dasawarsa, krisis bangkitnya kembali peperangan Islam itu oleh para sejarawan dan para pelapor pada tahun-tahun tersebut disebut sebagai “Persoalan Timur.” Peperangan anak-anak dari timur telah dilancarkan selama berabad-abad melawan bangsa-bangsa Eropa, yang

memperoleh agama mereka dari gereja Roma. Pada tahun 1838, “kesesakan bangsa-bangsa,” yang dirujuk oleh Kristus, melambangkan guncangan bangsa-bangsa yang murka yang ditimbulkan oleh peperangan yang dilancarkan Islam terhadap bekas Kekaisaran Romawi.

“Ka [thlah] vântirli pali mliam li tûp uihliaka Euphrates tiva ropuiah kha ka hriatna chu, Pathianin tuna Ottoman ram lalna siamtu hnam principal pali, Konstantinopla khuaah Eastern Empire hneh tumin an lo beih tawh a, Europe hnehnaah pawh hmasawwna tlemte chauh an neih tawh kha, tuna Konstantinopla lak tûrin, Europe thumthen pakhat vel chu hneh leh thunun tûrin a phal dawn tih ka hria a; chu chu kum zabi sawm leh nga laiâhl vêlah thil lo thleng tak chu a ni.” Works of William Miller, Volume 2, 121.

Jepə dastanə Luka taj dəywer ləŋi dəgəst, “bə sərgərdaniya; derya u ləpnaki wərişan kərdən,” u “dilə marduman ji tirsê tek çûn, u ji bo aw tiştan ku dên ser rûyê erdê” bûn. Sərgərdaniya Meselayê Rojhilatê heta nav sedsala bîstan de herçî hêzên erdê tēkildar û hejandî hişt, û nişana wê dəgəst “dilə marduman ji tirsê tek çûn” bû û “derya u ləpnak wərişan kərdən.”

“Ndomboloma ei ya batlhanka ba Modimo ke yone e e tshwanang le e Esekiele a neng a e bontshiwa mo ponatshegelong. Johane le ene o ne a nna mosupi wa tshenolo eno e e gakgamatsang thata. O ne a bona lewatle le makhubu a le kurutla, le dipelo tsa batho di koafala ka ntlha ya poifo. O ne a leba lefatshe le reketlisiwa, le dithaba di latlhelwa mo gare ga lewatle (se se diregang ka mmatota), metsi a lone a kurutla e bile a fuduega, le dithaba di roroma ka ntlha ya go ruruga ga lone. O ne a bontshiwa dipetso, malwetse a leroborobo, tlala, le loso tsotlhe di diragatsa thomo ya tsone e e boitshegang.” Testimonies to Ministers, 445.

Neng John aning agi chonga brinani sealing oŋe hundred and forty-four thousandko mesokaha, ua songsarekni dukrangrangko nikaha, jekon seas aro waves roaringchi mesokaha, aro manderangni ka-tongrang kenani gimin ga-aknasienga, aro ian Ezekielko chapter nineo mesokgimin sealing apsan ong-aha. Ezekielko sealingni nangrimaniko mesokaha aro Johnko sealing baksa nangrimenggipa a-gilsakni chinrangko mesokaha. John nikaha je, songsarekni boalmika sealing oŋe hundred and forty-four thousand baksa nangrima, aro songsarekni boalmika Lukeni distress of nationsba ong-a, jekon itihaso Eastern Question ine u-igipa ong-a. Johnko mesokaha je, third Woeni Islam, sealing oŋe hundred and forty-four thousandni a-gilsakni chin ong-a.

“Wakati wa sasa ni wa umuhimu mkuu unaowagusa wote walio hai. Watawala na wakuu wa serikali, watu wanaoshika nyadhifa za amana na mamlaka, wanaume na wanawake wenye fikra kutoka katika tabaka zote, wameelekeza fikira zao kwenye matukio yanayotendeka kutuzunguka. Wanatazama mahusiano yenye mvutano na yasiyo na utulivu yaliyopo miongoni mwa mataifa. Wanaona ukali unaozikumba kila hali ya duniani, nao wanatambua kwamba jambo fulani kubwa na la kuamua liko karibu kutukia—kwamba ulimwengu uko ukingoni mwa msukosuko mkuu sana.”

“Maŋefo le fiifiaa le le kpee afōli kē, ni afōli ma fuu o, gaŋ jiŋmō kē he mi huō duniya la ni e kēeli ni ba baa; ame aŋmō kēsee le kō ni e yaa ni e pōlo kē jiŋmō la; kē ni Wōŋ kē baŋ maŋefo la ni ba loo afōli la, aŋmō kē nye saa jiŋmō ni afōli kē, ni kalam kōŋ ba nye ni e sōmi o.”

“Baibala, bad baibala chachizguijain, na·simangni ia pilak kattarangko rongtalbea nikna on·a. Iano an·chingni a·gilsakni itihaski bon·kamgipa dal·begipa dramarang parape·ako man·a; jeanrang already skanggipa rangko ga·akataniko dakenga, uamangni re·baaniko kna·ani a·gilsakko bimchipaata, aro manderangni ka·tongrangko kenani gimin bilsiaata.” Education, 179, 180.

Dalam Lukas pasal dua puluh satu, Yesus mengenal pasti “tanda-tanda” yang mengawali gerakan Millerite, dan semua “tanda” itu, menurut Sister White, telah digenapi. Gempa bumi Lisbon, hari yang gelap, bintang-bintang yang gugur, dan kegelisahan bangsa-bangsa, yang melambangkan goncangan kuasa-kuasa bumi yang digenapi oleh Islam melalui ketakutan yang ditimbulkan oleh Persoalan Timur, semuanya telah digenapi. “Tanda-tanda” Millerite itu juga mencakup Anak Manusia datang dengan awan, yang telah digenapi menurut urutan yang tepat sebagaimana “tanda-tanda” itu diberikan oleh Kristus; sebab setelah kegelisahan bangsa-bangsa berakhir dengan pengekangan supremasi Uthmaniyyah pada tahun 1840, Kristus datang ke Tempat Mahakudus pada 22 Oktober 1844, dan ketika Dia datang, Dia datang dengan awan.

“တစ်စုံတစ်ဦးသည် လူသား၏သားတော်နှင့်တူ၍ ကောင်းကင်မိုးတိမ်တို့နှင့်အတူ လာသည်ကို မငြိရ၏။ သူသည် ရှေးကာလများ၏ အိုမင်းတော်မူသောဘုရားထံသို့ လာ၍၊ သူကို ရှုတော်မူသော ဆောင်ခွဲကခြား၍၊ ထိုနောက် အာဏာတန်ခိုး၊ ဘုန်းအသရေ၊ နိုင်ငံတော်ကိုလည်း သူအား ပေးသနားတော်မူ၏။ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအပေါင်း၊ ဘာသာစကားအမျိုးမျိုးတို့သည် သူအား အစခေစခေါင်းငှာ ဖြစ်၏။ သူ၏အာဏာတန်ခိုးသည် ပျောက်ကွယ်မသွားသော ထာဝရအာဏာတန်ခိုး ဖြစ်၏။’ ဒ်ယလေ 7:13, 14။ ဤနည်းဖြင့် ဖော်ပြထားသော ခရစ်တော်၏ ကျမ်းတော်သည် မကြီးသည့် ဒုတိယအကျိပ် ကျမ်းတော်ဖြစ်သည်။ သူသည် အာဏာတန်ခိုးနှင့် ဘုန်းအသရေ၊ နိုင်ငံတော်ကို လက်ခံရယူရန် ကောင်းကင်ဘုံရှိ ရှေးကာလများ၏ အိုမင်းတော်မူသောဘုရားထံသို့ ကျွန်ုပ်တို့တော်မူသည်။ ထိုအရာများကိုလည်း အလယ်အလတ်တော်ဆောင်ခြင်း အမှုတော်၏ အဆုံးသတ် သူအား ပေးသနားတော်မူမည် ဖြစ်သည်။ 1844 ခုနှစ်တွင် 2300 ရက်၏ အဆုံးသတ်၌ ဖြစ်ပျက်မည်ဟု ပရောဖက်ပျောက်၌ ကျိတ်ပြောဖော်ပြထားသော ကျမ်းတော်သည် ဤကျမ်းတော်ဖြစ်ပြီး မကြီးသည့် သူ၏ ဒုတိယအကျိပ် ကျမ်းတော် မဟုတ်ပေ။ ကောင်းကင်တမန်တို့၏ လိုက်ပါခြင်းဖြင့် ကျွန်ုပ်တို့၏ အလွန်ကြီးမတ်သော ယဇ်ပရောဖက်တော်မင်းသည် အလွန်သန့်ရှင်းရာဌာနထံသို့ ဝင်ရောက်တော်မူ၍၊ ထိုနည်း၌ လူသားတို့၏ အကျိုးအတွက် မိမိ၏ အမှုတော်ဆောင်ခြင်း၏ နောက်ဆုံး လုပ်ဆောင်ချက်များကို ဆောင်ရွက်ရန်၊ စုံစမ်းစစ်ဆေးသော တရားစီရင်ခြင်း၏ အမှုကို ပြုလုပ်ရန်၊ ထိုအကျိုးကျေးဇူးများကို ခံထိုက်ကြခြင်း ထင်ရှားပြသရသော သူအပေါင်းတို့အတွက် အပစ်အခွာခြင်းကို ပြုရန် ဘုရားသခင်၏ ရှုတော်မူ၍ ထင်ရှားတော်မူသည်။” The Great Controversy, 479.

“Bontshi” tše di amanago le histori ya ba-Millerite di ile tša emela “bontshi” tše di amanago le histori ya ba dikete tše lekgolo le masomenne-nne a nne. Ge Kriste a nea bohlatse bja bobedi go pego ya histori ka seswantšho, o ile a šupa barutiwa ba gagwe go “dihlare tše hlomago tša seruthwana.” O ile a ba tsebiša gore ge dihlare di thoma go hloma, le tseba gore le batametše bofelong bja lefase, le gore moloko wo o bonago dihlare tše hlomago tša seruthwana o tla phela go bona magodimo le lefase di feta, mollong wa go tla ga gagwe ga bobedi.

လက်ရှိ၌ ၎င်းတို့ အသုံးအငုံ ပေါက်ထွက်လာသောအခါ၊ နှုတ်ကမူသည် နီးကပ်လာပြီဖြစ်ကြောင်း သင်တို့သည် ကိုယ်တိုင် မငြိ၍ သိကြ၏။ ထိုနည်းတူစွာပင်၊ ဤအရာတို့ ဖြစ်ပျက်လာသည်ကို သင်တို့မငြိသောအခါ၊ ဘုရားသခင်၏နိုင်ငံတော်သည် နီးကပ်လာပြီဖြစ်ကြောင်း သိကြသော။

အမှန်အကန် ငါဆိုသည်ကား၊ ဤလူမျိုးဆက်သည် အရာခပ်သိမ်း ပြည့်စုံမလာမီ
မပျောက်ကွယ်သွားရ။ ကောင်းကင်နှင့် မငြိမ်းသည့် ပျောက်ကွယ်သွားမည်။ သို့ရာတွင်
ငါ၏စကားများသည် မပျောက်ကွယ်သွားရ။ လူကာ ၂၁:၃၀-၃၃။

So, potso e ba, “mehlare e ile ea qala neng ho hlhisa mahlaku?” Pula ea morao e ile ea qala ho
fafatsa ka la 11 Loetse 2001, e leng, ho ea ka Esaia, “letsatsi leo” la “moea oa Hae o matla
letsatsing la moea oa bochabela.”

Gore ka tekanyo, ge e hloga, o tla phenkgišana le yona; o thibela phefo ya gagwe e šoro mo
letšatšing la phefo ya bohlabela. Ka gona, bokgopo bja Jakobo bo tla hlwekišwa ka se; gomme
se ke seenywa ka moka sa go tloša sebe sa gagwe; ge a dira maswika ka moka a aletare bjalo
ka maswika a tšhoko ao a pšhatlagantšwego, meru ya medimo le diswantšho di ka se sa ema.
Lega go le bjalo motse o šireleditšwego o tla ba lešope, gomme bodulo bo tla tlogelwa, gomme
bo tlogelwe bjalo ka lešoka: gona namane e tla fula moo, gomme e tla robala moo, gomme ya
fetša makala a gona. Ge makala a gona a omeletše, a tla robja a tlošwe: basadi ba tla, ba a
gotetša ka mollo; gobane ke setšhaba se se se nago kwešišo: ka gona yo a ba dirilego a ka se ba
gaugela, gomme yo a ba bopilego a ka se ba bontšhe botho. Gomme go tla direga mo letšatšing
leo, gore Morena o tla phorola go tloga molapong wa noka go fihla nokaneng ya Egipita,
gomme lena le tla kgoboketšwa ka o tee ka o tee, lena bana ba Israele. Gomme go tla direga
mo letšatšing leo, gore phalafala e kgolo e tla letšwa, gomme go tla tla bao ba bego ba le
kgauswi le go hwa nageng ya Asiria, le ba ba lahletšwego ntle nageng ya Egipita, gomme ba
tla rapela Morena thabeng e kgethwa kua Jerusalema. Jesaya 27:8–13.

Mvula wa mwisho ulianza kunyesha kwa kunyunyizia (kwa kipimo) mnamo Septemba 11, 2001,
na mabishano juu ya ujumbe wa mvula wa mwisho na ujumbe bandia wa amani na usalama
yakaanza. Historia ya mabishano hayo ndiyo mahali ambapo uovu wa Yakobo huondolewa
(husafishwa, yaani hupatanishwa). Historia ya mabishano hayo, ambayo ndiyo mabishano ya
Habakuki, ni kipindi cha kutiwa muhuri kwa wale laki moja na arobaini na nne elfu,
kinachohitimika kwa Mwadventista wa Sabato wa Laodikia kutapikwa kutoka katika kinywa cha
Bwana, kwa maana huo, kama “mji uliozingirwa,” utakuwa ukiwa, kwa sababu umekuwa mji wa
watu wasio na ufahamu, wasiopata rehema wala kibali. Wakati huo “sauti ya pili” ya Ufunuo kumi
na nane itapiga tarumbeta kubwa, ambayo ndiyo tarumbeta ya saba na ole ya tatu, na kondoo
wengine wa Mungu watakuja na kuabudu katika “Yerusalemu”, ambalo litakuwa limekuwa
harakati ya kanisa lishindalo.

ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ បញ្ចេញនូវ
ជំនាន់ចុងក្រោយនៃប្រវត្តិសាស្ត្ររដ្ឋនៃដីឋានមកដល់ហើយ
ហើយមានតម្លៃក្នុងស្ថានភាពដើមឈើកំពុងចេញពីផ្ទៃដីនៃស្ថានភាពនៃនិយាមន្តរប្រជាជន
និងទទួលបានភ្នែកច្រើនកំពុងបណ្តាលឱ្យដើមឈើទាំងនោះចេញពីផ្ទៃដី
មានតម្លៃក្នុងស្ថានភាព សាសនាសុលាមនវិទេនាទីបី
គឺជាអ្វីដែលសម្រាប់ការមកដល់នៃភ្នែកច្រើនចុងក្រោយ
និងការបិទគ្រាន់មនុស្សសម្បជននៃប្រជាជនប្រជាជននាក់ ប្រជាជន
ទើបនឹងស្ថិតនៅក្នុងក្រុមនោះ។

“Hanya mereka yang hidup seturut dengan terang yang telah mereka terima akan menerima terang yang lebih besar. Kecuali jika setiap hari kita maju dalam perwujudan kebajikan-kebajikan Kristen yang aktif, kita tidak akan mengenali manifestasi-manifestasi Roh Kudus dalam hujan akhir. Hujan itu mungkin sedang tercurah ke atas hati orang-orang di sekeliling kita, tetapi kita tidak akan membedakannya ataupun menerimanya.” Testimonies to Ministers, 507.

“Kita tidak boleh menunggu hujan akhir. Hujan itu sedang datang ke atas semua orang yang mau mengenali dan menerima embun serta curahan kasih karunia yang dicurahkan ke atas kita. Apabila kita mengumpulkan serpihan-serpihan terang, apabila kita menghargai rahmat Allah yang pasti, Dia yang berkenan agar kita percaya kepada-Nya, maka setiap janji akan digenapi. ‘Sebab seperti bumi memancarkan tunasnya, dan seperti kebun menumbuhkan apa yang ditaburkan di dalamnya, demikianlah Tuhan ALLAH akan menumbuhkan kebenaran dan puji-pujian di hadapan segala bangsa’ (Yesaya 61:11). Seluruh bumi harus dipenuhi dengan kemuliaan Allah.” The Seventh-day Adventist Bible Commentary, volume 7, 984.

ព្រះវិញ្ញាណក្ខន្ធនៃអ្នកប្រកាន់សប្តាហ៍ទីបី៖

“នឹងតប្រើអ្នកទាំងឡាយដល់អាចជួយនូវកូនៗ—មិនគួរឆ្កួតដាច់ខាតមានការយល់ដឹងអំពីការកើតចេញរបស់ខ្លួនទេ ពួកគេនឹងមិនស្គាល់ព្រះរាជកិច្ចរបស់ព្រះឡើយ នៅពេលដែលសម្បត្តិខ្ពស់នៃវេត្យាទីបីគួរឆ្កួត។
នៅពេលដែលពន្លឺចេញពីដើមប្រាំបីប្រាំបីនៃដី
ជំនួសឱ្យការឡើងមកជួយព្រះអម្ចាស់ ពួកគេនឹងចង់រីកចម្រើនព្រះរាជកិច្ចរបស់ទ្រង់
ដើម្បីឱ្យសមនឹងគំនិតចង់អង្វេរបស់ខ្លួន។ សូមឱ្យខ្ញុំប្រាប់អ្នកថា ព្រះអម្ចាស់
នឹងផ្តើមការនាំកូនៗកិច្ចការចុងក្រោយនេះដោយរបៀបមួយដែលខុសបុលក្រៃយ៉ាង
ខ្ពស់ពីលំដាប់ធម្មតានៃអ្វីៗទាំងឡាយ
ហើយដោយវិធីមួយដែលនឹងផ្ទុយនឹងការរៀបចំផែនការរបស់មនុស្សណាមួយ។
នឹងមានអ្នកខ្លះនាំកូនៗចំណោមយើង
ដែលតែងតែចង់គ្រប់គ្រងព្រះរាជកិច្ចរបស់ព្រះ ចង់បង្កគាប់ស្មុបបីតថា
តើចលនាណាខ្លះគួរផ្តើម
នៅពេលដែលកិច្ចការនាំវិក័យមុននៃមុខក្រោមការដឹកនាំរបស់វេត្យា
ដែលចូលរួមជាមួយវេត្យាទីបីកូនៗសារដែលគួរផ្តល់ដល់លោកិយ។ ព្រះនឹងប្រើវិធី
និងមធ្យោបាយ ដែលនឹងបង្ហាញឱ្យយើងឃើញថា
ទ្រង់កំពុងកាន់កាប់ខុសប្រែប្រួលនូវកូនៗព្រះហស្តរបស់ទ្រង់ផ្ទាល់។
កម្មករទាំងឡាយនឹងភ្ញាក់ផ្អើលដោយមធ្យោបាយដ៏សាមញ្ញ ដែលទ្រង់នឹងប្រើ
ដើម្បីនាំមក និងបំពេញឱ្យគ្រប់លក្ខខណ្ឌនូវព្រះរាជកិច្ចនៃសេចក្តីសុចរិតរបស់ទ្រង់។”
Testimonies to Ministers, 300.